

-လုံ [H0413](#) ကံ့ကဲကဲ [H4736](#) စာချုပ် [H0853](#) -ကို [H5414](#) ငါပေး၏ [H3068](#) -သို့ [H0413](#) -နှင့်-ငါဆုတောင်း၏ [H6419](#)

16

: ကံ့ကဲကဲ ကံ့ကဲကဲ ကံ့ကဲကဲ ကံ့ကဲကဲ
 -ဟု-မိန့်တော်မူသည်မှာ [H0559](#) နရီယ [H5374](#) သား [H1263](#)

ထိုသို့နရီသား ဗရုတ်၌ စာချုပ်ကို အပ်ပို့ပြီး၊ ထာဝရဘုရားအား ငါဆုတောင်းသော ပဌနာစကား ဟူမူကား၊

-နှင့်-ကို [H0853](#) -ထို-ကောင်းကင် [H8064](#) -ကို [H0853](#) ဖန်ဆင်းတော်မူ၏ [H2009](#) ကိုယ်တော် [H3069](#) ကြွရှုလော့ [H0136](#) အရှင် [H0162](#)

17

-ထို-ဆန်ထုတ်ထားသော [H5186](#) -နှင့်-၌-ကိုယ်တော်၏-လက်ရုံး [H2220](#) -ထို-ကိုးမားသော [H0776](#) -၌-ကိုယ်တော်၏-တန်ခိုး [H0776](#) -ထို-မမြင်ကြ

: ကံ့ကဲကဲ -လုံ ကံ့ကဲကဲ ဆန်းကပြင် [H6381](#) မ [H3808](#)
 အမှ [H1697](#) အလုံးစုံ [H3605](#) ကိုယ်တော်-မှ

အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာ တန်ခိုးနှင့် လက်ရုံးတော်ကိုဆန်၍၊ ကောင်းကင်နှင့် မမြင်ကြကို ဖန်ဆင်းတော်မူပီပြင် ကိုယ်တော်မတတ်နိုင် သော အရာတစ်ခုမျှ မရှိပါ။

ကံ့ကဲကဲ [H2436](#) -သို့ [H0413](#) ဘိုးဘေးများ [H0001](#) အပစ် [H5771](#) -နှင့်-ဆပ်ပေးတော်မူ [H0505](#) -သို့-ထောင်ပေါင်းများစွာ [H0505](#) ကရုဏာ [H0505](#) ပြုပြင်မှု

18

ဟောတော်မူ [H3068](#) -ထို-တန်ခိုးကြောင့် [H1368](#) -ထို-ကိုးမားသော [H0410](#) -ထို-ဘုရား [H0410](#) သူတို့-နောက် [H0410](#) သူတို့-သားများ

: ကံ့ကဲကဲ ကံ့ကဲကဲ
 သူ၏-နာမ [H8034](#) ကောင်းကင်ဗိုလ်ခင်

ကိုယ်တော်သည် လူ့အထောင်အသောင်းတို့အား ကရုဏာကျေးဇူးပြုပြန်၊ အဘတို့၏အပစ်ကို နောက် ဖြစ်သောသားတို့၏ ခေါင်းပေါ်သို့ သက်ရောက်စေတော်မူ၏။ အလွန်ကျမ်းမြတ်သောဘုရား၊ မဟာတန်ခိုးတော်နှင့် ပြည့်စုံသော ဘုရားဖြစ်၍၊ ကောင်းကင်ဗိုလ်ခင်အရှင် ထာဝရဘုရားဟူသော ဘွဲ့နာမရှိတော်မူ၏။

တံ့ကဲကဲ [H6491](#) ကိုယ်တော်၏-မျက်စိ [H6491](#) -သည် [H5950](#) ကံ့ကဲကဲ [H5950](#) -နှင့်-ကပြင် [H6098](#) -ထို-အကျဉ်း [H6098](#) ကြိုမြင်

19

-ကဲ့သို့-သူ၏-လမ်းများ [H1870](#) -သို့-လူတစ်ယောက်စီ [H0376](#) ပေးအပ်-ရန် [H5414](#) လူသား [H0120](#) သားများ [H1870](#) လမ်းများ [H1870](#) အလုံးစုံ [H3605](#) -ကို

: ကံ့ကဲကဲ ကံ့ကဲကဲ
 သူ၏-အကျဉ်း [H4611](#) -နှင့်-ကဲ့သို့-အသီးအပွင့် [H6529](#)

ထူးဆန်းသော အကျဉ်းကြိုက်၍၊ ထူးဆန်းသော အမှုကို စီရင်တော်မူလျက်၊ လူ့အသီးအသီးတို့ ကျင့်ကြံပြုမူသည် အတိုင်းအကျိုးအပစ်ကို ပေးခြင်းငှါ၊ လူသား များ သွားလာသော လမ်းအလုံးစုံတို့ကို အစဉ်ကြည့်ရှု လျက်နာတော်မူ၏။

24
 -၌-လက် [H3027](#) အပ်နှံခြင်းခံရ [H5414](#) -နှင့်-ထို-မျှ [H3920](#) သိမ်းယူ-ရန် [H3920](#) -ထို-မျှ [H0935](#) လာ၏ [H0935](#) -ထို-မမြဲရိုးများ [H5550](#) ကြည့်ရှုလေ့ [H2009](#)

-နှင့်-ထို-ကာလနာ [H1698](#) -နှင့်-ထို-အငတ်ဘေး [H7458](#) -ထို-ဓား [H2719](#) -မှ-ရှု [H6440](#) သူ-ကို [H2719](#) -ထို-စစ်တိုက်သူများ [H2719](#) -ထို-ခါလဒဲ [H3778](#)

: ကြား [H7200](#) မြင် [H7200](#) -နှင့်-ကကြည့်ရှု-ကိုယ်တော် [H2009](#) ဖြစ်လာ၏ [H1961](#) ကိုယ်တော်-ပဖြာ [H1696](#) -နှင့်-သည် [H1696](#)

ပအိုဝ်းမမြဲရိုးတို့ကိုကြည့်ရှုတတ်မူပါ။ မျှတရန်ကို တိုက်ယူခြင်းငှါ ရောက်ကပြပါပျိုထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ဖြင့် တိုက်သခါ ခါလဒဲလူတို့ လက်သို့ မျှတရန်ကို အပ်တော်မူပျိုမိန့်တော်မူသခါ စကားပပြောစုံကကြောင်းကိုလည်း ကိုယ်တော်တိုင် မပြတ်တော်မူ၏။

25
 -၌-ငွေ [H3701](#) -ထို-လယ် [H3701](#) သင့်-အတွက် [H3701](#) ဝယ်ယူလေ့ [H7069](#) ယဟေဓာဝါ [H3069](#) အရှင် [H0136](#) ငါ-သို့ [H0413](#) မိန့်တော်မူ၏ [H0559](#) -နှင့်-ကိုယ်တော် [H0559](#)

: -ထို-ခါလဒဲ [H3778](#) -၌-လက် [H3027](#) အပ်နှံခြင်းခံရ [H5414](#) -နှင့်-ထို-မျှ [H3920](#) သက်သေများ [H5707](#) -နှင့်-သက်သေထားလေ့ [H5707](#)

ထိုမျှတရန်သည် ခါလဒဲလူတို့လက်သို့ ရောက်သော်လည်း၊ အိုအရှင် ထာဝရဘုရား၊ ထိုလယ်ကို ငွေနှင့်ဝယ်၍၊ သက်သေတို့ကို ခေါ်ထား ရမည်အကကြောင်း မိန့်တော်မူပါပီပြောကားဟု လျှောက်လေ၏။

26
 -ဟု-မိန့်တော်မူသည်မှာ [H0559](#) ယရေမိ [H3414](#) -သို့ [H0413](#) ယဟေဓာဝါ [H3068](#) နှုတ်ကပတ်တော် [H1697](#) -နှင့်-ဖဖြာလာ၏ [H1961](#)

ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယရေမိသို့ ရောက်လာသည်ကား၊

27
 အမှ [H1697](#) အလုံးစုံ [H3605](#) ဆန်းကပြန် [H6381](#) ငါ့-မှ [H1320](#) ဇာတိသား [H1320](#) အလုံးစုံ [H3605](#) ဘုရားသခင် [H0430](#) ယဟေဓာဝါ [H3068](#) ငါ [H0589](#) ကကြည့်ရှုလေ့ [H2009](#)

ငါ ထာဝရဘုရားသည် ခပ်သိမ်းသခါ သတုတဝါ တို့ကို အစိုးရသခါ ဘုရားသခင်ဖဖြာ၏။ ငါမတတ်နိုင် သခါ အရာတစုံတခုရှိလိမ့်မည်လော။

28
 -၌-လက် [H3027](#) ဤ [H2063](#) -ထို-မျှ [H0853](#) -ကို [H0853](#) ပေးအပ် [H5414](#) ကကြည့်ရှု-ငါ [H2009](#) ယဟေဓာဝါ [H3068](#) မိန့်တော်မူ၏ [H0559](#) ဤသို့ [H3541](#) ထိုကကြောင့် [H3541](#)

: -နှင့်-သိမ်းယူလိမ့်မည် [H3920](#) ဗာဗုလုန် [H0894](#) ရှင်ဘုရင် [H4428](#) နပေဒ်နဇာ [H5019](#) -နှင့်-၌-လက် [H3027](#) -ထို-ခါလဒဲ [H3778](#)

သို့ဖဖြာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမျှကြို ခါလဒဲလူတို့ လက်သို့၎င်း၊ ဗာဗုလုန်ရှင်ဘုရင် နပေဒ်နဇာလက်သို့၎င်း ငါအပ်၍၊ သူသည် သိမ်းယူ လိမ့်မည်။

ငါ့အမျက်ထွက်၍၊ အမျက် အရှိန်အားကပြောသော မျိုးဖြစ်၏။

ကလံးၵ်း H3925 ဝဲဗ္ဗာ H7925 ဝဲဗ္ဗာ H0853 ကလံးၵ်း H3925 ဝဲဗ္ဗာ H6440 ဝဲဗ္ဗာ H3808 ကျာပေ H6203 ဝဲဗ္ဗာ H0413 ဝဲဗ္ဗာ H6437 33

ဝဲဗ္ဗာ H4148 ဝဲဗ္ဗာ H3947 ဝဲဗ္ဗာ H0805 ဝဲဗ္ဗာ H0369

သူတို့သည် ငါ့ကိုမျက်နှာမပြု၍ ကျရာခိုင်းကပြီ၊ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမ သွန်သင်သော် လည်း၊ ငါ၏ဩဝါဒကို ခံလိုသောငှါ နားမထောင်ကပြီ။

ဝဲဗ္ဗာ H8034 ဝဲဗ္ဗာ H7121 ဝဲဗ္ဗာ H8251 34

ငါ၏နာမဖြင့် သမုတ်သော ဗိမာန်ကို ညစ်ညူး စေခြင်းငှါ၊ စက်ဆုပ်ရွံရှာဘွယ်သော အရာတို့ကို သွင်း ထားကပြီကြကား၊

ဝဲဗ္ဗာ H2011 ဝဲဗ္ဗာ H1516 ဝဲဗ္ဗာ H1116 ဝဲဗ္ဗာ H0853 ဝဲဗ္ဗာ H1129 35

ဝဲဗ္ဗာ H3808 ဝဲဗ္ဗာ H6680 ဝဲဗ္ဗာ H3808 ဝဲဗ္ဗာ H4432 ဝဲဗ္ဗာ H1323 ဝဲဗ္ဗာ H0853 ဝဲဗ္ဗာ H0853 36

ဝဲဗ္ဗာ H0853 ဝဲဗ္ဗာ H2398 ဝဲဗ္ဗာ H2398 ဝဲဗ္ဗာ H4616 ဝဲဗ္ဗာ H2063 ဝဲဗ္ဗာ H8441 ဝဲဗ္ဗာ H5927

ဝဲဗ္ဗာ H3063

သူတို့သားသမီးတို့ကို မလုပ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိန်နု သား၏ချိုင့်၌ရှိသော ဗာလဘုရား၏ ကုန်းတို့ကို တည်လုပ်ကပြီ။ ယုဒအမျိုးအပင်သို့ အပစ်ရောက်စေခြင်းငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား၊ ငါအလျှင်အလိုမရှိဘဲ ပြောပြီဟု ထာဝရဘုရား မိန့်တော်မူ၏။

ဝဲဗ္ဗာ H2063 ဝဲဗ္ဗာ H0413 ဝဲဗ္ဗာ H3478 ဝဲဗ္ဗာ H0430 ဝဲဗ္ဗာ H3068 ဝဲဗ္ဗာ H0559 ဝဲဗ္ဗာ H3541 ဝဲဗ္ဗာ H6258 36

ဝဲဗ္ဗာ H7458 ဝဲဗ္ဗာ H2719 ဝဲဗ္ဗာ H0894 ဝဲဗ္ဗာ H4428 ဝဲဗ္ဗာ H3027 ဝဲဗ္ဗာ H5414 ဝဲဗ္ဗာ H0559 37

ဝဲဗ္ဗာ H1698

သို့ရာတွင်၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးအားဖြင့် ဗာဗုလုန်ရှင်ဘုရင် လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမျိုးကို ရည်မှတ် ၍၊ ဣသရလေအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊

ဘုရား	ဝေဠာ	ဝိသုဒ္ဓိ	ရတနာ	တိရစ္ဆာန်	လှည့်	ဝေဠာ	ဂူ	37
-၌-ငါ၏-အမျက်	ထိုအရပ်-သို့	ငါနှင့်ထုတ်ခဲ့	-သည်	-ထို-မမြေများ	-မှ-အလုံးစုံ	စုဝေးစေ	ကကြိရူ-ငါ	
H0639	H8033	H5080		H0776	H3605	H6908	H2009	
ကံ့	ဝိသုဒ္ဓိ	လှည့်	ဝိသုဒ္ဓိ	လှည့်	ရတနာ	ဝိသုဒ္ဓိ		
၍	-ထို-နရော	-သို့	-နှင့်-ငါပကြိခါ	ကကြိမားသေ	-နှင့်-၌-ဒေါသကကြိ	-နှင့်-၌-ငါ၏-ဒေါသ		
H2088	H4725	H0413	H7725			H2534		
					:ကဗ္ဗ	ဝိသုဒ္ဓိ		
					-သို့-ဘေးကင်းစွာ	-နှင့်-ငါနရောချ		
					H0983	H3427		

ငါသည် အမျက်ဟုန်းဟုန်းထွက်၍၊ အမျက် အရှိန်အားကကြိသည်နှင့်၊ သူတို့ကိုနှင့်ထုတ်ရာ တိုင်းပကြိ ရှိသမျှတို့မှ၊ တဖန်စုသိမ်း၍ ကြိအရပ်သို့ဆောင်ခဲ့ပကြိလျှင်၊ ငါမြိဝပ်စွာနစေမည်။

:ဝိသုဒ္ဓိ	ဝေဠာ	ဝိသုဒ္ဓိ	ဝိသုဒ္ဓိ	ဝေဠာ	လှည့်	ဂူ	38
-သို့-ဘုရားသခင်	သူတို့-အတွက်	ဖကြိ	-နှင့်-ငါ	-သို့-လူမျိုး	ငါ့-အတွက်	-နှင့်-ဖကြိကကြိ	
H0430		H1961	H0589			H1961	

သူတို့သည် ငါ၏လူဖကြိကကြိမည်။ ငါသည် လည်း သူတို့၏ ဘုရားသခင်ဖကြိမည်။

လှည့်	ဝိသုဒ္ဓိ	ဝေဠာ	ဝေဠာ	ဝေဠာ	လှည့်	ဝေဠာ	ဝေဠာ	39
အလုံးစုံ	ငါ့ကို	ကကြိကကြိ-ရန်	တစ်ခု	-နှင့်-လမ်း	တစ်ခု	နုလုံး	သူတို့-အတွက်	-နှင့်-ငါပေး
H3605	H0853	H3372	H0259	H1870	H0259			H5414
:ဝေဠာ	ဝေဠာ		ဝေဠာ	လှည့်	ဝေဠာ			
သူတို့-နောက်	-နှင့်-သူတို့-သားများ-အတွက်		သူတို့-အတွက်	-သို့-ကောင်းကျိုး	-ထို-ရက်စွဲများ			H3117

ကိုယ်အကျိုးအလိုငါ့ငင်း၊ နောက်ဖကြိလတံ့သေ သားသမီးတို့၏ အကျိုးအလိုငါ့ငင်း၊ ငါ့ကိုအစဉ်ကကြိကကြိ စခေငြးငါ တညီတညွတ်တည်း ကျင့်ကကြိသေ သဘာဝ ကို ငါပေးမည်။

ဝေဠာ	ဝေဠာ	ဝေဠာ	လှည့်	လှည့်	လှည့်	လှည့်	လှည့်	39
ကောင်းကျိုးပကြိရန်	သူတို့-နောက်-မှ	ငါလှည့်	မ	-သည်	ထာဝရ	ပကြိညာဉ်	သူတို့-နှင့်	-နှင့်-ငါချပ်ဆို
H3190		H7725	H3808		H5769	H1285		H3772
:လှည့်	ဝေဠာ	လှည့်	လှည့်	လှည့်	လှည့်	လှည့်	လှည့်	
ငါ့-မှ	ထွက်ခွာ	-ရန်-မ	-၌-သူတို့-နုလုံး	ငါထား	ငါ၏-ကကြိကကြိခါ	-နှင့်-ကို	သူတို့ကို	
	H5493	H1115	H3824	H5414	H3374	H0853	H0853	

သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပကြိငြးငါ၊ သူတို့၌ ထာဝရပကြိညာဉ်ကို ငါထားမည်။ သူတို့သည်လည်း ငါ့ထံမှ မထွက်မသွားမည်အကြိငြးငါ၊ ငါ့ကိုကကြိကကြိ သေ သဘာဝနှင့် ပကြိစုံစေမည်။

ဝေဠာ	ဝေဠာ	ဝေဠာ	ဝေဠာ	ဝေဠာ	ဝေဠာ	ဝေဠာ	ဝေဠာ	41
-၌-သစုစာ	၍	-၌-မကြိ	-နှင့်-ငါစိုက်ပျိုး	သူတို့ကို	ကောင်းကျိုးပကြိရန်	သူတို့-ကို	-နှင့်-ငါဝမ်းမကြိက	
H0571	H2063	H0776	H5193	H0853	H2895		H7797	
ဝ	:ဖြိ	လှည့်	လှည့်	လှည့်	လှည့်	လှည့်	လှည့်	
-	ငါ၏-ဝိညာဉ်	-နှင့်-၌-အလုံးစုံ	ငါ၏-နုလုံး	-၌-အလုံးစုံ				
	H5315	H3605		H3605				

သူတို့အား ကျေးဇူးပကြိငြးငါ အမှတ်ငါသည် အားရ ဝမ်းမကြိက၍၊ ငါ့စိတ်နုလုံးနှင့် နှိပ်ညာဉ်အကြိမဲ့ ပါလျက်၊ သူတို့ကို ဤပကြိ၌ ဆက်ဆက်နရောချမည်။

